

OCHA အကြီးအကဲ၏ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ၊ ၂၂ ရက်

အလွန်ပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံခဲ့ရသည့် ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ သွားရောက်ပေးအပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးရန် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Martin Griffiths ၏ ကြိုးပမ်းမှုများသည် မှတ်သားဖွယ်ဖြစ်သော်လည်း Mr. Griffiths ၏ ခရီးစဉ်သည် သိသိသာသာ အောင်မြင်မှုများ ကင်းမဲ့နေပြီး၊ စစ်အုပ်စုက ယင်းခရီးစဉ်ကို ဝါဒဖြန့်ချိရေးအဖြစ် အသုံးပြုခြင်းအပေါ် အောက်တွင် လက်မှတ်ရေးထိုးထားသော မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၅၁၄ ဖွဲ့က အလွန်အမင်း စိုးရိမ်ပါသည်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) သည် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံ၏ တရားဝင်မှုရှိသော ပါဝင်သက်ဆိုင်သူများ၊ ဝန်ဆောင်မှုများပေးနေသည့် အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် တရားဝင် ထိတွေ့ဆက်ဆံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် မိမိတို့မှ တိုက်တွန်းသည်။

Mr. Griffiths ၏ ခရီးစဉ်အပြီး သတင်းထုတ်ပြန်ချက်တွင် “အကူအညီများကို မြန်မာနိုင်ငံ တစ်ဝှမ်းသို့ လုံခြုံစွာနှင့် ရေရှည် ပေးပို့နိုင်ရန်မှာ ၎င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခင်းအကျင်း ရရှိရေးသည် အလွန်ပင်အရေးကြီးကြောင်း” အခိုင်အမာပြောဆိုသည်ကို တွေ့ရှိရသည်။ အခြေခံမူများအား လိုက်နာကျင့်သုံးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိတွေ့ဆက်ဆံမှုများ ဟုဆိုလျှင် OCHA နှင့် အခြားသော ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အေဂျင်စီများက အကူအညီများကို လက်နက်သဖွယ် အသုံးပြုနေသည့်အပြင် မြန်မာပြည်သူများ ခံစားနေရသော အတိဒုက္ခများ၏ မူလဇစ်မြစ်ဖြစ်သော ရာဇဝတ်သား တရားမဝင် စစ်အုပ်စုနှင့် ချိတ်ဆက်လုပ်ကိုင်နေမှုများကို ဖြတ်တောက်ပစ်ရမည် ဖြစ်သည်။ အတိအကျဆိုရလျှင် OCHA သည် နိုင်ငံအနှံ့အပြားရှိ နယ်မြေများစွာကို ထိန်းချုပ်ထားပြီး ဒေသန္တရ ဝန်ဆောင်မှုပေးသူများမှတစ်ဆင့် အကူအညီများ ပေးပို့နေသည့် တရားဝင်မှုရှိသော အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ချက်ချင်းမိတ်ဖက်ဖွဲ့ ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုအထဲတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများ အပါအဝင် မြေပြင်တွင် မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုများကို ထိရောက်စွာ ပံ့ပိုးပေးနေသည့် အရပ်ဘက်လူထု အဖွဲ့အစည်းများ ပါဝင်သည်။ ထိုသို့သော ပါဝင်သက်ဆိုင်သူများတွင် လက်လှမ်းမီ လုပ်ဆောင်နိုင်မှု၊ တရားဝင်မှုနှင့် လုပ်ဆောင်နိုင်စွမ်း ရှိကြသည့်အပြင် အရေးအကြီးဆုံး အချက်ဖြစ်သည့် စစ်အုပ်စုတွင် လုံးဝမရှိသော ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိထားသူများလည်း ဖြစ်ကြသည်။

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအပြင် အခြားဒေသများရှိ လူထုအသိုင်း အဝိုင်းများအား ဆိုးရွားစွာ ထိခိုက်ပျက်စီးစေခဲ့သော မိုခါဆိုင်ကလုန်း တိုက်ခတ်မှုအပြီး သုံးလအကြာမှသာ သွားရောက်နိုင်ခဲ့သော ဤခရီးစဉ်ကို ထောက်ရှုလျှင် စစ်အုပ်စုသည် ထိခိုက်ခံစားနေရသည့် လူထုအသိုင်းအဝိုင်း၏ ကြီးမားသော လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းလိုသည့် စိတ်ဆန္ဒ လုံးဝ မရှိသည်ကို သက်သေပြနေသည်။ ထိုအစား OCHA ၏ ထိုခရီးစဉ်သည် နိုင်ငံတကာ အသိအမှတ်ပြုမှု နှင့် တရားဝင်မှု ရရှိရေး ကြိုးပမ်းနေသည့် စစ်အုပ်စုအတွက် ဝါဒဖြန့်ချိရေး လက်နက်တစ်ခု ဖြစ်လာသည်။ OCHA

၏ သတင်းထုတ်ပြန်ချက်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း အရှိန်အဟုန် မြင့်မားလာခြင်း၏ အကြောင်းရင်းမှာ စစ်အုပ်စု၏ အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှု များကြောင့်ဖြစ်ခြင်း သို့မဟုတ် မိုခါဆိုင်ကလုန်း ဘေးဒဏ်သင့်သူများကို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ လက်လှမ်းမီနိုင်မှုအား ပိတ်ဆို့ထားခြင်းအားဖြင့် စစ်အုပ်စုမှ လက်နက်သဖွယ် အသုံးချနေသည် ဆိုသည့်အချက်များကို ထိန်းချုပ်ထားသည်။

စစ်အုပ်စုသည် လူသားချင်းစာနာထောက်ထားမှု အကူအညီ လက်လှမ်းမီရေးနှင့် ဝင်ရောက် လုပ်ဆောင်ခွင့်ကို ကန့်သတ်ထားပြီး သဘာဝဘေးဒဏ် ခံစားနေရသည့် ထိခိုက်အလွယ်ဆုံးသော လူမှုအသိုင်းအဝိုင်းများထံသို့ အကူအညီများ မရောက်ရှိစေရန် ကန့်သတ်တားဆီးထားရုံမျှမက ၎င်းတို့သည် တစ်နိုင်ငံလုံး ပြည်သူများ ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်စေသည့် အဓိကတရားခံများလည်း ဖြစ်သည်။ မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား၏ ဖော်ပြချက်အရ စစ်အုပ်စု၏ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်သော မီးရှို့မှု၊ စစ်ကြောင်းထိုးမှု၊ တရားလက်လွတ် သတ်ဖြတ်မှုများ၊ အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်မှုများက “ပို၍များပြားလာနေပြီး မျက်နှာပြောင်တိုက် မထိမဲ့မြင် ကျူးလွန်သော စစ်ရာဇဝတ်မှုများ” ၏ ခိုင်မာသော သက်သေအထောက်အထားပင် ဖြစ်သည်။ ဤဆိုးရွားပြင်းထန်သော ရာဇဝတ်မှုများအပြင် အကူအညီပေးရေး လုပ်သားများကို ပစ်မှတ်ထားခြင်း အပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးပို့ခြင်းအပေါ် ဆိုးရွားသော ကန့်သတ်ချက်များက လက်ရှိစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော အာဏာသိမ်းရေးကြိုးပမ်းမှုကို ငြင်းပယ်နေသည့် ပြည်သူလူထုအပေါ် စုပေါင်းဒဏ်ခတ်ခြင်းလည်း ဖြစ်သည်။ ၅၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ၏ အစည်းအဝေး၌ တင်ပြခဲ့သော အစီရင်ခံစာတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က “စစ်တပ်သည် ၎င်း၏ ထိန်းချုပ်မှုကို အခိုင်အမာရရှိရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လုပ်ဆောင်ချက်များအပေါ် ဥပဒေ၊ ဘဏ္ဍာရေးနှင့် ဗျူရိုကရေစီဆိုင်ရာ လိုအပ်ချက်များစွာကို ချမှတ်လာသောကြောင့် အရပ်ဘက်လူထုအဖွဲ့အစည်းများ လှုပ်ရှားလုပ်ဆောင်နိုင်သော နေရာနှင့် အသက်ကယ်ဆယ်ရေး အကူအညီ ပေးအပ်ခြင်းများအပေါ် ဆိုးရွားသော လျှော့ချမှုများ ဖြစ်ပေါ်ကြောင်း” ထောက်ပြခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များတွင် အသုံးပြုသည့် ဝေါဟာရ အသုံးအနှုန်းများနှင့် ကိုက်ညီမှု မရှိသည့်အပြင် မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လည်း ကိုက်ညီမှုမရှိသော “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ” ဆိုသည့် အသုံးအနှုန်းကို OCHA ၏ သတင်းထုတ်ပြန်ချက်တွင် ပါဝင်နေသည်ကို မိမိတို့မှ ထပ်မံသတိပြုမိပါသည်။ မင်းအောင်လှိုင်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ရည်ညွှန်းသုံးနှုန်းခြင်းသည် ၎င်းကိုယ်၎င်း အစိုးရ၏ အကြီးအကဲဖြစ်သည်ဆိုသော မင်းအောင်လှိုင်၏ ပြောဆိုချက်ကို တရားဝင် အသိအမှတ်ပြုရာ ရောက်သည်။ OCHA ၏ လက်ရှိချဉ်းကပ်မှုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျူးလွန်နေသော စစ်အုပ်စု၏ အကြမ်းဖက်ရေးလှုပ်ရှားမှုအား ပိုမိုအတင့်ရဲလာစေမည်ကို မိမိတို့မှ စိုးရိမ်ပူပန်ပါသည်။ ထိုသို့သော OCHA ၏ လုပ်ရပ်များသည် ၎င်း၏ တာဝန်ဖြစ်သော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေးနှင့် သက်သာလျော့ပါးစေရေး လုပ်ဆောင်ရမည့်အစား လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကျပ်အတည်းကို ပို၍ ဆိုးရွားလာစေမည် ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုသည် ဤကဲ့သို့သော ခရီးစဉ်မျိုးမှတစ်ဆင့် သံတမန်ရေး တရားဝင် အသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းနေချိန်တွင် စစ်အုပ်စု၏ အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှု များကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အလိုအပ်ဆုံးသော သန်းနှင့်ချီသည့် ပြည်သူများအတွက် အနှစ်သာရရှိသော အကျိုးခံစားခွင့်များ ရရှိစေရေးကို OCHA မှ သေချာစွာ လုပ်ဆောင်ပေးရမည် ဖြစ်သည်။ OCHA ဝန်ထမ်းများအတွက် ရခိုင်ပြည်နယ်၏ အချို့သော ဒေသများသို့ သွားရောက်ခွင့် ရရှိရေးမှာ အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်နေသကဲ့သို့ စစ်အုပ်စုမှ အရပ်သား ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ် တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် မြန်မာနိုင်ငံ အလယ်ပိုင်း၊ အရှေ့တောင်နှင့် အနောက်မြောက်ပိုင်းရှိ သိန်းနှင့်ချီသော ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများထံ သွားရောက်နိုင်ရေးမှာလည်း အလားတူပင် အရေးကြီးသည်။ စစ်အုပ်စုသည် ထိုကဲ့သို့သော ဒေသများကို ထိရောက်စွာ ထိန်းချုပ်မှု မရှိသကဲ့သို့ ထိခိုက်ခံစားနေရသော ပြည်သူများထံ လက်လှမ်းမီရောက်ရှိနိုင်ခွင့်ကိုလည်း ပေးနိုင်မည် မဟုတ်ပေ။ တစ်ဘက်တွင် ဒေသန္တရအုပ်ချုပ်ရေးနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများမှ လှုပ်ရှားလုပ်ဆောင်သူများသည် ထိခိုက်ခံစားနေရသည့် လူမှုအသိုင်းအဝိုင်းများထံ အကူအညီများကို ထိရောက်စွာ ပေးအပ်နိုင်ကြပြီး ၎င်းတို့အတွက် အရင်းအမြစ်များ ပိုမိုပံ့ပိုးပေးရမည် ဖြစ်သည်။

OCHA သည် လက်ရှိ ၎င်း၏ ကျရှုံးနေသော ချဉ်းကပ်မှုကို ပြန်လည်သုံးသပ်ပြီး အကူအညီ အလွန်လိုအပ်နေသော မြန်မာပြည်သူများအား အမှန်တကယ် ဝန်ဆောင်မှုပေးနိုင်မည့် ခိုင်မာ အားကောင်းသော လုပ်ဆောင်ချက်များကို လုပ်ဆောင်ရမည် ဖြစ်သည်။ OCHA ၏ လုပ်ပိုင်ခွင့် အာဏာနှင့် မည်သူမျှထိခိုက်နစ်နာမှု မရှိစေရေး အခြေခံမူများကို လိုက်နာရန် ၎င်းသည် အကူအညီများ ပေးအပ်ရာတွင် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် ပေးပို့ခြင်းအပါအဝင် မြေပြင်တွင် အသက်ကယ်ရေး ဝန်ဆောင်မှုများကို ထိရောက်စွာ ပံ့ပိုးပေးနေသည့် ဒေသန္တရ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ ဝန်ဆောင်မှုများပေးနေသော တိုင်းရင်းသား အဖွဲ့အစည်းများ၊ နေရာအနှံ့တွင် ရောက်ရှိနေသော မြန်မာပြည်သူများ၊ နွေဦးတော်လှန်ရေး၏ ဒေသန္တရအုပ်ချုပ်ရေး အင်အားစုများ၊ အာဏာဖိဆန်ရေးလူထုလှုပ်ရှားမှုတွင် ပါဝင်သူများ၊ ERO များ၊ NUG တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် မိတ်ဖက်အဖြစ် ပူးတွဲလုပ်ဆောင်ခြင်းများကို ချက်ချင်းလုပ်ဆောင်ရမည် ဖြစ်သည်။

မြန်မာစစ်တပ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်သဖွယ် အသုံးချနေခဲ့သည့် ရှည်လျားသော သမိုင်းကြောင်းရှိပြီး ကုလသမဂ္ဂ အေဂျင်စီများသည် စစ်တပ်က ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများတွင် ကြံရာပါအဖြစ် ပါဝင်နေကြောင်း ဝေဖန်ပြစ်တင် ခံနေရသော်ငြား ယင်းလုပ်ဆောင်မှုများမှာ လက်လှမ်းမီရေးဆိုသည့် ခေါင်းစဉ်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ OCHA သည် မအောင်မြင်နေသော လူသားချင်းစာနာထောက်ထားမှု ပုံစံများကို ပြန်လည်အသက်သွင်းရန် မတတ်နိုင်တော့သဖြင့် တရားမဝင် စစ်အုပ်စုအား ယုံကြည်လက်ခံမှုနှင့် အဆင့်အတန်း တစ်ခုကို တိတ်တဆိတ် ပေးအပ်လာခြင်း ဖြစ်သည်။ ယင်းအစား OCHA သည် ဆန်းသစ်တီထွင်မှုရှိရှိဖြင့် ဒေသန္တရ ဝန်ဆောင်မှု ပေးသူများကို ပံ့ပိုးကူညီပေးရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ တရားဝင်မှုရှိသော ပါဝင်သက်ဆိုင်သူများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။ ယင်းကသာ တရားမဝင် စစ်အုပ်စုက ကျူးလွန်ထားသော ရက်စက်ကြမ်းကြုတ်လှသည့် နိုင်ငံတကာရာဇဝတ်မှုများ၏ ဒဏ်ကို ခံရသည့် ထိခိုက်နစ်နာသော

လူထုအသိုင်းအဝိုင်းများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အထိရောက်ဆုံးနှင့် အကျယ်ပြန့်ဆုံး ပေးအပ်နိုင်ရေးကို သေချာစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် -

- ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ info@progressive-voice.org
- မော်ဖရေမြော၊ ကရင်နီအမျိုးသမီးအစည်းအရုံး၊ praymyarmaw@gmail.com
- နိုင်အဲမွန်၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ auemon@rehmonnya.org
- Salai Za Uk Ling၊ ချင်းလူ့အခွင့်အရေးအဖွဲ့၊ zauk@chinhumanrights.org

ဤထုတ်ပြန်ကြေညာချက်ကို အမည်မဖော်လိုသော အဖွဲ့အစည်း ၂၆၀ ဖွဲ့အပါအဝင် မြန်မာ၊ ဒေသတွင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်း စုစုပေါင်း ၅၁၄ ဖွဲ့တို့က လက်မှတ်ရေးထိုးထားသည်။

1. 5/ of Zaya State Strike
2. 8888 Generation (New Zealand)
3. Action Against Myanmar Military Coup (AAMMC)
4. Action Committee for Democracy Development (Coalition of 14 grassroots networks)
5. Action Committee of Basic Education Students
6. Active Youths Kalaymyo
7. Ah Nah Podcast - Conversation with Myanmar
8. All Aung Myay Thar San Schools Strike Force
9. All Burma Democratic Front in New Zealand
10. All Burma Indigenous People Alliance (ABIPA)
11. All Burma Student Democratic Front (ABSDF) - Australia Branch
12. All Young Burmese League (AYBL)
13. Alliance of Students' Union – Yangon (ASU-Yangon)
14. ALTSEAN-Burma
15. Anti Dictatorship in Burma - DC Metropolitan Area
16. Anti-coup Forces Coordination Committee (ACFCC -Mandalay)
17. Anti - Junta Alliance Yangon - AJAY
18. Anti - Myanmar Military Dictatorship Network (Australia)
19. ASEAN Parliamentarians for Human Rights (APHR)
20. Asia Pacific Solidarity Coalition (APSOC)
21. Asian Cultural Forum on Development (ACFOD)
22. Association of Human Rights Defenders and Promoters
23. Association Suisse-Birmanie
24. Associazione per l'Amicizia Italia Birmania "Giuseppe Malpeli"
25. Athan - Freedom of Expression Activist Organization

26. Auckland Kachin Community NZ
27. Auckland Zomi Community
28. Aung San Suu Kyi Park Norway
29. Australian Karen Organisation (AKO)
30. A-Yar -Taw People Strike
31. Ayeyarwaddy West Development Organisation AWDO (Magway)
32. Ayeyarwaddy West Development Organisation AWDO (Nagphe)
33. Back Pack Health Worker Team
34. Better Burma
35. Blood Money Campaign
36. Blooming Padauk
37. Boat People SOS
38. Burma Action Ireland
39. Burma Advocacy Group
40. Burma Campaign UK
41. Burma Civil War Museum (BCM)
42. Burma Lawyer Council (BLC)
43. Burma Medical Association
44. Burma Support
45. Burmese Canadian Network
46. Burmese Community Development Collaboration (BCDC)
47. Burmese Community Group (Manawatu, NZ)
48. Burmese Community Support Group (BCSG)
49. Burmese Medical Association Australia (BMAA)
50. Burmese Rohingya Welfare Organisation New Zealand
51. Burmese Women's Union
52. CAN - Myanmar
53. CDM Medical Network (CDMMN)
54. CDM Support Organisation Mae Sot
55. Center For Action Point (CAP)
56. Chaung Oo Township Youth Strike Committee
57. Chin Community in Norway
58. Chin Community of Auckland
59. Chin Human Rights Organization
60. Civil Information Network (CIN)
61. Coalition for Democracy
62. Coalition Strike Committee – Dawei

63. Commission for Missing Persons and Victims of Violence (KontraS)
64. Community Association Development
65. Creative Home
66. CRPH & NUG Supporters Ireland
67. CRPH Funding Ireland
68. CRPH Support Group
69. CRPH, NUG Support Team Germany - Deutschland
70. Dahnu Youth Organization
71. Dawei Youths Revolutionary Movement Strike Committee
72. Democracy for Ethnic Minorities Organization
73. Democracy, Peace and Women's Organization
74. Democratic Party for a New Society, Norway
75. Democratic Youth Council
76. Depayin Township Revolution Steering Committee
77. Doh Atu - Ensemble pour le Myanmar (France)
78. Earthrights International
79. Educational Initiatives Prague
80. Equality Myanmar
81. Ethnic Youth General Strike Committee (Mandalay)
82. Federal Corner
83. Federal Myanmar Benevolence Group (NZ)
84. Feminist Equality Justice and Peace (Myanmar)
85. Finland Myanmar Society Ry
86. Food Not Bombs
87. Free Burma Campaign (South Africa) (FBC(SA))
88. Free Rohingya Coalition
89. Freedom and Labor Action Group (FLAG)
90. Future Light Center
91. Future Thanlwin
92. Gender Equality Network
93. General Strike Collaboration Committee (GSCC)
94. General Strike Committee of Basic and Higher Education
 - Basic Education Worker Unions - Steering Committee
 - Representative Committee of University Teacher Associations
 - Basic Education General Strike Committee
95. General Strikes Committee of Nationalities – GSCN
96. Generation Wave

97. Global Movement for Myanmar Democracy (GM4MD)
98. Global Myanmar Spring Revolution
99. Global Myanmar Spring Revolution (Japan)
100. Global Myanmar Spring Revolution (Korea)
101. Grass-root People
102. Human Rights Educators Network
103. Human Rights Foundation of Monland
104. Industrial Training Centre (ITC) Family Sydney
105. Info Birmanie
106. Initiatives for International Dialogue
107. Insight Myanmar Podcast
108. Institute for Asian Democracy
109. Integria, z.u.
110. International Association, Myanmar - Switzerland (IAMS)
111. JMC Inn Lay
112. Justice For Myanmar
113. Kachin Association Australia (KAA)
114. Kachin Association Norway
115. Kachin Student Union
116. Kachin Women's Association Thailand (KWAT)
117. Kalay Township Strike Force
118. Kanpetlat Land Development Association
119. Karen Environment and Social Action Network
120. Karen Human Rights Group
121. Karen Office Relief Development (KORD)
122. Karen Peace Support Network (KPSN)
123. Karen Swedish Community (KSC)
124. Karen Women's Organization (KWO)
125. Karenni Association – Norway
126. Karenni Civil Society Network
127. Karenni National Women's Organization (KNWO)
128. Karenni Society New Zealand
129. Kayan Women's Organization (KyWO)
130. K'cho Ethnic Association
131. Keng Tung Youth
132. Kyain Seikgyi Spring Revolution Leading Committee
133. La Communauté Birmane de France

134. Latpadaung Region Strike Committee
135. Legal Aid for Human Rights
136. Let's Help Each Other
137. LGBT Alliance
 - LGBT Community Yangon
 - LGBT Alliance Myanmar (Kalay Region)
 - LGBT Alliance Myanmar (Kyaukse Region)
 - LGBT Union – Mandalay
 - Monywa LGBT Strike
138. MAGGA Initiative
139. Magway People's Revolution Committee
140. Mandalay-Based University Students' Unions
141. Mandalay Medical Family (MFM)
142. Mandalay Regional Youth Association Revolution Core Group
143. Mandalay Strike Force (MSF)
 - Chanmyatharzi Township People's Strike
 - Co-operative University Mandalay Students' Strike
 - Daung Sitthe Strike
 - Industries Strike
 - Maharaungmyay Township People's Strike
 - Mandalay-based People's Strike
 - Mandalay Alliance Coalition Strike
 - Mandalay University Students' Strike
 - Mandalay Youth Strike
 - Multi-Religions Strike
 - Mya Taung Strike
 - Myanmar Institute of Information Technology Students' Strike
 - No.12 Basic Education Branch High School (Maharaungmyay) Students' Union
 - Samgha Sammaga - Mandalay
 - Seinpann Strike
144. Matu Chin Community - NSW/UPU Chin Association
145. MayMyo Strike Force
146. Metta Campaign Mandalay
147. Min Hla farmers Group
148. Minbu farmers Group
149. Mindat Chin Community NSW
150. Mon National Council (MNC)

151. Monywa-Amyint Road Strike Leading Committee
152. Monywa People's Strike Steering Committee
 - All Burma Federation of Student Unions (Monywa District)
 - Civil Society Organizations Coordination Committee (Monywa)
 - Former Political Prisoners and New Generation Group – Monywa
 - National League for Democracy (Monywa Township)
 - Network of University Student Unions – Monywa
 - Thakhin Kodaw Mhine Peace Network (Monywa)
 - The 88 Generation Peace and Open Society (Monywa)
153. Myanmar Accountability Project
154. Myanmar Action Group Denmark
155. Myanmar anti-military coup movement in New Zealand
156. Myanmar Campaign Network
157. Myanmar Catholic Community In Norway
158. Myanmar Community Coffs Harbour (MCC)
159. Myanmar Community Group Christchurch New Zealand
160. Myanmar Community Group Dunedin New Zealand
161. Myanmar Community in Norway
162. Myanmar Cultural Research Society (MCRS)
163. Myanmar Democratic Force in Denmark
164. Myanmar Diaspora Group Finland
165. Myanmar Engineers - New Zealand
166. Myanmar Gonye (New Zealand)
167. Myanmar Hindu Community – Norway
168. Myanmar Labor Alliance (MLA)
169. Myanmar People Alliance (Shan State)
170. Myanmar Students' Union in New Zealand
171. Myanmar Teachers' Federation
172. Myaung Education Network
173. Myaung Medical Team
174. Myaung Youth Network
175. Myingyan Civilian Movement Committee
176. Nelson Myanmar Community Group New Zealand
177. Network for Human Rights Documentation Burma (ND-Burma)
178. New Zealand Doctors for NUG
179. New Zealand Karen Association
180. New Zealand Zo Community Inc.

181. NLD Organization Committee (International) Norway
182. NLD Solidarity Association (NSW Chapter)
183. Norway Falam Community
184. Norway Matu Community
185. Norway Rvwang Community
186. NSW Karenni (Kayah) Communities
187. Nyan Lynn Thit Analytica
188. Olive Organization
189. Open Development Foundation
190. Overseas Mon Association. New Zealand
191. Padauk Finland - Myanmar Association
192. Pale Township People's Strike Steering Committee
193. ParChan River Conservation and Development
194. PFLAG – Myanmar
195. Progressive Voice
196. Pwintphyu Development Organisation
197. Pyi Gyi Tagon Strike Force
198. Pyithu Gonye (New Zealand)
199. Rohingya Community in Norway
200. Rural Community Development Society
201. Rvwang Community Association New Zealand
202. Save and Care Organization for Women at Border Areas
203. Save Myanmar - USA
204. Save Myanmar Fundraising Group (New Zealand)
205. Shan Community (New Zealand)
206. Shan MATA
207. Shwe Pan Kone People`s Strike Steering Committee
208. Social Garden
209. Southern Dragon Myanmar
210. Southern Youth Development Organization
211. Spring Friends
212. Spring Traveller
213. Student Voice
214. Sydney Friends For Myanmar Unity
215. Synergy - Social Harmony Organization
216. Ta Mar Institute of Development
217. Ta'ang Women's Organization (TWO)

218. Tanintharyi MATA
219. Taze Strike Committee
220. Thai Action Committee for Democracy in Burma (TACDB)
221. The Ladies
222. The Mindanao Peacebuilding Institute Foundation, Inc. (MPI)
223. TRF – Myanmar
224. TRIPNET
225. Twel Let Myar
226. Twitter Team for Revolution
227. U.S. Campaign for Burma (USCB)
228. Unitarian Universalist Service Committee (UUSC)
229. University Students' Unions Alumni Force
230. We Pledge CDM (Australia)
231. Wetlet Revolution Leading Committee
232. White Coat Society Yangon (WCSY)
233. Women Activists Myanmar
234. Women Advocacy Coalition
235. Women Alliance Burma (WAB)
 - Chindwin (West) Villages Women Strike
 - Dawei (Ashaetaaw) Women Strike
 - Depayin Women Strike
 - Gangaw Women Strike
 - Kalay Women Strike
 - Mandalay Women Strike
 - Monywa-Amyint Road Women Strike
 - Monywa Women Strike
 - Taze Women Strike
 - Thayat Chaung Women Strike
 - Wetlet Township Women Strike
 - Yangon Women Strike
236. Women's League of Burma
237. Yadanabon University Students' Union
238. Yasakyo Township People`s Strike Steering Committee
239. Yinmarpin and Salingyi All Villages Strike Committee
240. Youth for Democratization of Myanmar (UDM)
241. Youth Heart Beams
242. Youths for Community - Myaung

243. Zomi Association Australia Inc.
244. Zomi Christian Fellowship of Norway
245. Zomi Community Norway
246. ကမ်းလက်ကူ
247. ခုနစ်စဉ်ကြယ် အဖွဲ့
248. ဒို့မြေကွန်ရက် - LIOH
249. ဒေါနတနသီရိ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
250. နားဆင်သူများ
251. ပဉ္စမမဏ္ဍိုင်
252. ပွင့်ဖြူလယ်ယာမြေကွန်ရက်
253. ယောဒေသစစ်ဘေးရှောင်ကူညီရေးအဖွဲ့
254. သောင်ရင်း သတင်းလွှာ